


မိမိကမသကိးတၢ်တပူၤဃီလၢတၢ်ကဟံးပပူၤတ တပူၤဃီဖျဲးဖျဲးအဂီၢ်တက့ၢ်

တပူၤဃီ, ပမၤစၢၤမၤကဘျၢလီၤ COVID-19 အတၢ်ရၢလီၤအသးဒီးဒီ
သဒၢပပူၤတတသ့လီၤ.



ဖျိၣ်ဘၣ်နီၣ်ကျၢၢ်ဘၢမံၣ်တဘျီလၢတၢ်လီၤလၢအကတံၢ်
ကတူးတဖၣ်အပူၤတက့ၢ်.



အိၣ်စီၤစုၤယံၤဒီးပုၤအဂၢၤ 1.5 မံထၢၣ် တက့ၢ်.



သ့ကဆီၣ်နစုတဖၣ် ခဲအံၤခဲအံၤတက့ၢ်



ကးဘၢနထးခိၣ် ဖဲနကူးဒီးကဆဲးအခါတက့ၢ်



အိၣ်ချုးခံလီၢ်နသးဒီး COVID-19 အတၢ်ဆဲးကသံၣ်ဒီသဒၢ
လၢတၢ်ဟ့ၣ်ကူၣ်အီၤလၢနသးနံၣ်ဒီးနတၢ်အိၣ်ဆူၣ်အိၣ်ချ့အ
တၢ်လိၣ်ဘၣ်တဖၣ်အိၣ်အသးန့ၣ်တက့ၢ်



အိၣ်ဆိးဘၣ်လၢဟံၣ် ဖဲနမ့ၢ်ဆူးဆါအခါတက့ၢ်.



လၢတၢ်ဂ့ၢ်တၢ်ကျိၤဆူညါအဂီၢ်, ကိးဘၣ်ထံကီၢ်ခိၣ်ရီၣ်နံၣ် ဘဲရၢး(စ)အတၢ်မၤစၢၤအလီၤကျိၤလၢ 1800 020 080
န့ၣ်တက့ၢ်. ဘံးလီၤတၢ်ဃုထၢ နီၣ်ဂံၢ် 8 လၢတၢ်ကျိးထံတၢ်မၤစၢၤလၢတလၢၣ်ဘျီလၢၣ်စ့ၤအဂီၢ်တက့ၢ်.

health.gov.au/covid19-translated